

ကြိုင်စေး နဝါ <kyain ei> 清香

ကြိုင်သင် နါ <kyain: thin> 【植】一种中稻

ကြိမ် ကါ <kyin> ①避开,回避 ②革除(宗教用),ဘုန်းကြီးများကပီလူကို ~ လိုက်ကြတယ်။ 和尚们把这个人逐出教门。③排斥,孤立,သူ့ကို ~ ထားကြသည်။ 大家不理他。

④ = ကြည့်

ကြိမ်ပဲ ကါ <kyin phe> = ကြည့်ဖယ်

ကြိမ်ဖယ် ကါ <kyin phe> 避开,回避

ကြိမ်ရှောင် ကါ <kyin shaun> 避开,躲开,避免, လူ့နက်ကို ~ ဝါ။ 别跟坏人打交道。

ကြိမ်း ကါ <kyin> (书)带,携带,叫走,搬运

ကြိမ်းဆောင် ကါ <kyin: hsaun> ①携带 ②(替人)服务,运送

ကြည့် I ကါ <kyi> ①看:ရုပ်ရှင် ~ ဖယ်။ 看电影。 / ~ မြင်နည်း: 看问题的方法 ②照看,照料,看: ကလေး ~ လိုက်ပါ။ 照顾一下孩子吧。 / မင်းတို့အဝတ်အစားကိုပါ ~ ထားလိုက်မယ်မင်းတို့ဝင်ပြိုင်ပါ။ 你们的衣服我看着,你们去比赛吧! ③小心,注意: ~ ပြောနေနီ။ 说话得注意呀! ④视情况而定: ~ လုပ်ပါ။ 瞧着办吧! II ကဝါ <kyi> 表示试做某事: လုပ် ~ ဖမ်းပါ။ 做做看。 / ဆရာကိုပေး ~ ဝါ။ 问问老师看。 / ဆ ~ ပါဦး။ 掂量一下,估计一下。

ကြည့်မှီး ကါ <kyi' kho> (诗)偷看,窥视

ကြည့်ခင်း နါ <kyi' gin> 风景: ~ ကြည့်ကွက် 风景

ကြည့်ချင်ပွဲ နါ <kyi' gyin bwe> = ဗလာပွဲ

ကြည့်ငဲ့ ကါ <kyi' nge> (诗)斜眼看旁处

ကြည့်စောင်း ကါ <kyi' saun> (诗) = ကြည့်ငဲ့

ကြည့်ပျော်ရွှေပျော် ကဝါ <kyi' byaw shu' byaw> 顺眼:အခန်းရှင်းထားလို့ ~ ဖြစ်နေတာ။ 房间收拾之后看起来才很舒服。 / သတို့သမီးက ~ ရှိပါတယ်။ 新娘子长得还算漂亮。

ကြည့်မြင်တိုင် နါ <kyi' myin dain> 仰光市管辖的九文台区

ကြည့်မှန် နါ <kyi' hman> 镜子: ~ အခုံး 凸面镜 / ~ အခက် 凹面镜

ကြည့်ပျော် ကါ <kyi' hmyaw> ①观察,远眺,眺望,ခေါင်းတထောင်ထောင်၊ လည်တမော့မော့နှင့် ~ နေသည်။ 举首眺望。 ②考虑,လုပ်သင့်မလုပ်သင့်ကို ~ ပြီးဆုံးဖြတ်ပါ။ 该做不该做,你考虑决定吧!

ကြည့်ရှု ကါ <kyi' shu> ①看,观看,观察,观赏: ကပွဲကို ~ သည်။ 观看舞蹈演出。 / အခြေအနေကို ~ သည်။ 看情况。 ②学习,研究: သင်္ချာကို ~ မှတ်သားပါ။ 研究数学。 ③照顾,帮助,照料: ဝိကလေးကိုတယ်သူက ~ သလဲ။ 谁照料这孩子? / လူနာကို ~ သည်။ 照顾病人。

ကြည် I နဝါ <kyi> 清澈,皎洁: ရေ ~ သည်။ 水清澈。 / မှန် ~ သည်။ 镜子亮。 / အသံ ~ သည်။ 声音清晰。 / အသားအရေ ~ သည်။ 皮肤细嫩。 II ကါ <kyi> ①喜爱,

中意,合意: အချင်းချင်း ~ နေကြသည်။ 彼此看中。 ②愉快,高兴: စိတ် ~ သည်။ 心情愉快。 / မျက်နှာ ~ သည်။ 面带悦色。

ကြည်ကြည်သာသာ ကဝါ <kyi gyi tha dha> 痛快地,心甘情愿: သူ့ဆီကဘာပစ္စည်းငှားငှား ~ ငှားတယ်ကိုမရှိဘူး။ 不管向他借什么,从来没有痛痛快快地给过。

ကြည်ဆူ နဝါ <kyi hswa> (诗)纯洁,(心)清静

ကြည်ဆွတ် နဝါ <kyi hsut> (诗)(心情)舒畅,清静

ကြည်ညို ကါ <kyi nyo> ①敬爱,崇敬,崇拜: ဆရာကြီးရဲ့တော်လှန်ရေးစိတ်ဓာတ်ကို ~ ကော်ရော်ကြသည်။ 人们崇敬老先师的革命精神。 ②【佛】信奉: ~ ကိုးကွယ်သည်။ 信仰…… ③高兴,愉快

ကြည်ညွတ် ကါ <kyi nyut> = ကြည်ညို

ကြည်နူး ကါ <kyi nu> 愉快,心旷神怡: ~ ဝရာကောင်းထဲရှုခင်း: 令人神往的景色

ကြည်နိုးကြည်နိုး နဝါ <kyi ne: kyi nu> = ကျည်နိုးကျည်နိုး

ကြည်နှစ် ကါ <kyi hnit> (诗)喜悦,喜爱

ကြည်ပြာရောင် နါ <kyi bya yaun> 蔚蓝色

ကြည်ဖြူ ကါ <kyi byu> ①心地纯洁 ②喜爱,亲切: ညီအစ်ကိုချင်းပါ ~ ကြတာပေါ့။ 亲兄弟之间,当然亲热了。 ③心甘情愿: သဒ္ဓါ ~ သည်။ 慷慨。 ④依从

ကြည်မြဲ နဝါ <kyi mya> 心旷神怡,愉快: အေးစိတ် ~ သည်။ 心里清静。

ကြည်မြို့ ကါ <kyi nyo> (诗)喜爱

ကြည်မွေ့ ကါ <kyi mwei> 舒畅,惬意: အေးသောလေသည်ညှင်းညှင်းညှည့်တိုက်လျက်စိတ်ကို ~ ခေ၏။ 微风习习,使人心情舒畅。

ကြည်ယုံ ကါ <kyi yon> (诗)相信

ကြည်ရွှင် ကါ <kyi shwin> 愉快

ကြည်လဲ့ နဝါ <kyi le> 明亮的,晶莹的: ~ သောမျက်လုံး: 明亮的眼睛

ကြည်လင် နဝါ <kyi lin> 清晰,明亮,皎洁,清澈: အသံ ~ သည်။ 声音清晰。 / ~ သောမြစ်ဝေ 清澈的河水 / မျက်နှာ ~ သည်။ 和颜悦色。 / ~ သောကောင်းကင် 晴朗的天空

ကြည်သရာ နါ <kyi th-ra> (古)【动】狮子

ကြည်သာ နဝါ <kyi dha> 明亮,心旷神怡,心情舒畅

ကြည်သက် ကါ <kyi thet> 喜爱,中意

ကြည်သန့် နဝါ <kyi than> 纯洁

ကြည်အေး နဝါ <kyi ei> = ကြည်ဖြူ

ကြည်း I နါ <kyi> 陆地: ~ တပ် 陆军 II ကါ <kyi> ①(古)(诗)响 ②痛苦,疼痛 ③忍受: တနှစ်ကျန်တော့တယ် ~ လိုက်စမ်းပါ။ 就剩一年了,忍耐一下吧! ④撬起: ကုတ်ဖြင့်ကော် ~ သည်။ 用撬棍撬起。

ကြည်းကုန်း နါ <kyi: gon> 陆地